

ရှမ်းလင်းယုတ်ဂျာဇ်, ၁၇:၁၈-၁၉ လိုဝ်ခင်,ကခင်လင်းဂှ်းပွဲ,လှ်ဂဝ်ခးမးခင်း
လေးဂးခင်ခင် ဂဝ်ခးပွဲ,လှ်ခဝ်ခးခင်းလေးဂးတီးခးဂေး။ ခင်,ဂိုဝ် ခဝ်တမ်း
မူတ်းလင်,ခင်းသမ်,မး,တြးခင်လိုဝ် ဂဝ်ခးခင်ဂှ်းတူဝ်လင်းဂဝ်,မူတ်းလင်,ပုခင်းခဝ်
တီးခးဂေး။

Discussion: Sent into the world

ဆွေးနွေးရန် = ဤလောကသို့ စေလွှတ် တော်မူ၏။
ကခင်တေလံးဂှ်,လတ်း = ပွဲ,လှ်ခး,ခင်းလေးဂးဂေး။

Acts 22:21 Then the Lord said to me, “Go; I will send you far away to the Gentiles.”

တမန်တော်ဝတ္ထု ၂၂:၂၁ လျှောက်ဆိုလျှင်၊ သခင်ဘုရားက၊ သွားလော့။ ငါသည် တပါးအမျိုးသားတို့ရှိရာသို့သင့်ကိုဝေးလှစွာစေလွှတ်မည်ဟုအကျွန်ုပ်အားမိန့်တော်မူသည် ဟု ပေါလု မြွက်ဆို၏။

ဝုတ်ထုတမာခင်,လင်း ၂၂:၂၁ မိုဝ်းကခင်ဝးခင်,ခင်လိုဝ်၊ မခင်းလင်းဂေးလတ်းတီး
ဂဝ်ခးခလးဝး၊- ခး,တး။ ဂဝ်တမ်းပွဲ,လှ်ခင်းခး,ဂိုဝ်တီးကခင်ဂှ်းတင်,လိုဝ်တင်,
ခိုဝ်းတင်းလံးမီးခင်ခင်ဂေး၊ ဝးခင်,ခင်ခးဂေး။

Discussion: Sent far away to pagans

ဆွေးနွေးရန် = တပါးအမျိုးသားတို့ရှိရာ ဝေးလှစွာသို့ စေလွှတ်မည်။
ကခင်တေလံးဂှ်,လတ်း = ပွဲ,လှ်ခး,တီးကခင်ဂိုဝ်,တီးကခင်မီးဂှ်းတင်,လိုဝ်
တင်,ခိုဝ်းခင်ခင်ဂေး။

Acts 1:4-5 On one occasion, while he was eating with them, he gave them this command: “Do not leave Jerusalem, but wait for the gift my Father promised, which you have heard me speak about. For John baptized with water, but in a few days you will be baptized with the Holy Spirit.”

တမန်တော်ဝတ္ထု ၁:၄-၅ ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရှုလင်မြို့ မှမထွက်သွားဘဲ ခမည်းတော်၏ဂတိကို ငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော် ကိုငါဟောပြောသဖြင့်သင်တို့သည်ကြားသိကြပြီ။ဂတိတော်အချက်ဟူမူကား ယောဟန် သည် ရေ၌ ဗတ္တိဇံ ကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။

ဝုတ်ထုတမာခင်,လင်း ၁:၄-၅ မခင်းလင်း ယူ,လူလင်းဂခင်တင်းခဝ်ခင်ခင်သေယဝ်
သင်သွခင်ပခင်ခဝ် လွင်းမိုဝ်းတြးပီခင်လင်းဂေး။ မိုဝ်းကခင်မခင်းလင်းဂိုခင်လူလင်း
ခဝ်ယူ,ခင်ခင်လိုဝ် မခင်းလင်း သင်လတ်းတီးခဝ်ခလးဝး၊- ယး,ပေကွဂ်,သေဂးခင်း
ဝိုင်းယေ,ရသလီမ်, ခး,လူးခွခင်,။ ပွဲ,ထူးသူ,ဂေးလူးပေးလင်းကခင်ဝိုဂတိုဝို ကခင်သူ
လံးခင်းဂးတီးဂဝ်ခင်ခင်တး။ ယုဝ်းဂျာဇ်, ပခင်ပပံ့တိုလင်, ခင်းခင်ခင်ဂေး။ သူလမ်း

ကမ်,ပေးရှိုင်းပေးအခမ်းတမ်းလံးခါမ်,ပပ်တီလါမ်,ခင်းဝိလိုလ်,မူတ်းလါင်,လင်းကျေး၊
ဝါးခင်,ခမ်ကျေး။

Discussion: Do not go before receiving Holy Spirit

ဆွေးနွေးရန် = သန့်ရှင်းသောဝိညာဉ်တော်မရမီ မသွားရန်မှာကြား။

ကမ်တေလံးကုပ်,လါတ်း = လူဝ်းကမ်ကမ်,ပံ,လံးဝိလိုလ်,မူတ်းလါင်,လင်းခမ်
ယျ,ပေစျ, ဝါးခမ်သင်လါတ်းဝံကျေး။

John 20:21-23 Again Jesus said, “Peace be with you! As the Father has sent me, I am sending you.” And with that He breathed on them and said, “Receive the Holy Spirit. If you forgive anyone his sins, they are forgiven; if you do not forgive them, they are not forgiven.”

ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၁-၂၃ တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။
ခမည်းတော်သည်ငါ့ကိုစေလွှတ်တော်မူသည်နည်းတူ၊သင်တို့ကိုငါစေလွှတ်သည်ဟုမိန့်
တော်မူပြီးလျှင်၊ထိုသူတို့အပေါ်၌မူတ်လျက်၊ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်ကို
ခံကြလော့။ အကြင်သူ၏အပြစ်ကိုသင်တို့လွှတ်လျှင် ထိုသူသည်အပြစ်လွတ်လျက်ရှိ၏။
အကြင်သူ၏အပြစ်ကိုသင်တို့တည်စေလျှင်၊ထိုသူသည်အပြစ်တည်လျက်ရှိ၏ဟုမိန့်တော်မူ
၏။

ရှမ်းလင်းယုမ်းဂျာခမ်, ၂၀:၂၁-၂၃ လင်းယေ,သု ကျေးသမ့်ခိုခမ်းလါတ်းတီးခပ်လေး
ဝါး၊- ရှုံးတင်းခမ်မီးတီးသူသေခမ်းလူလ်း။ လိုဝ်ခင်,ကမ်ပေးလင်း ပွံ,လွင်ဂပ်
မေးခမ် ဂပ်ပွံ,လွင်သူကျေး၊ ဝါးခင်,ခမ်သေယဝ် ပပ်,သွံ,ဂျးခိုဝ်ခမ်ခမ်သေလေး
လါတ်းဝါး၊- သူခါမ်,ကပ် ဝိလိုလ်,မူတ်းလါင်,လင်းတျ။ ကပျီတ်းဖုးလွင်ကျေး ပေး
သူပွံ,လွတ်းလိုင် ကျေးခမ်မီးတင်းကမ်ဂင်းလွတ်းတင်းကပျီတ်းကျေး။ ကပျီတ်းဖုး
လွင်ကျေး ပေးသူရှုံးစတ,ယူ,လိုင် ကျေးခမ်မီးတင်းကမ်ကပျီတ်းစတ,ယူ,ကျေး၊ ဝါး
ခင်,ခမ်ကျေး။

Discussion: Anointed with the Holy Spirit before sending out

ဆွေးနွေးရန် = သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူစေပြီးမှ စေလွှတ်တော်မူ၏။

ကမ်တေလံးကုပ်,လါတ်း = ရှုံးလံးဂုပ်ခါမ်,ကပ်ဝိလိုလ်,မူတ်းလါင်,လင်းယဝ်လင်,
ပွံ,လွင်စျ,ကျေး။

Mark 16:15 He said to them, “Go into all the world and preach the good news to all creation.”

ရှင်မာကုခရစ်ဝင် ၁၆:၁၅ သင်တို့သည်လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍၊ဝေနေယျ
သတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကိုဟောကြလော့။

ရှမ်းလင်းမ၊ဂု ၁၆:၁၅ လိုခမ်းသေမခမ်းလင်းလုဂ်ခိုခမ်းယဝ်မခမ်းလင်းလတ်တီးခပ်
ဧလးဝး၊- သူ့ဂျ၊ဂးတီးမိုင်းလေးဂီ၊ဂူးတီးဂူးလီခင်ဂးမီးသေဧလးဂျေးမွန်၊လတ်
တြးသတင်းသိုဝ်းပျေ၊ဂးတီးဂူးခင်းဂူလ်၊ခေ၊ယုသတ်တဝ၊တင်းသီင်းတင်းလူင်တု။

Discussion: Sent out to preach good news

ဆွေးနွေးရန် = ဧဝံဂေလိတရားကိုဟောရန် စေလွှတ်၏။

ကခင်တေလံးဂုင်၊လတ်; = ပွဲ၊လုံ့၊ဂျ၊ဂူးလံးဂျေးမွန်၊လတ်;သတင်းသိုဝ်းပျေ၊ဂေး။

Mark 3:13-15 Jesus went up on a mountainside and called to Him those He wanted, and they came to Him. He appointed twelve—designating them apostles—that they might be with Him and that He might send them out to preach and to have authority to drive out demons.

ရှင်မာကုခရစ်ဝင် ၃:၁၃-၁၅ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူတို့ကိုခေါ်တော်မူလျှင်၊အထံတော်သို့လာကြ၏။ကိုယ်တော်နှင့်အတူရှိနေစေခြင်းငှါ ၎င်းတရားဟောသောအခွင့်၊အနာရောဂါတို့ကိုငြိမ်းစေ၍၊နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သော အခွင့်နှင့် စေလွှတ်ခြင်းငှါ၎င်း၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော၊

ရှမ်းလင်းမ၊ဂု ၃:၁၃-၁၅ မိုင်းခခေ မခမ်းလင်းခိုခမ်းဂျ၊ဂးတီးခိုင်လွံပုခင်
သေယဝ် ဂွင့်ကပ်ခပ်ထိုဝ်းကခင်မခမ်းလင်းမီးကလူင်၊တင်းလံခခေဧလး ခပ်ဂေးမ၊
ဂးတီးမခမ်းလင်းဂေး။ မခမ်းလင်းခခင်းဝ်သိပ်းသွင်ပး လွင်းခင်၊ဂိုဝ် ခပ်တမ်း
မီးယူ၊လူလ်းဂခင်တင်းမခမ်းလင်း ကိတ်၊တင်း လွင်းခင်၊ဂိုဝ်တမ်းပွဲ၊လုံ ခပ်ဂျ၊ဂူးလံး
ဂျေးလတ်၊တြးဧလး မီးကခွင်ကခင်တမ်းဂိုတ်းဂူးတင်းခံးတင်းပီခင်ဂုခိခမ်းဂျေးဗီ
ဂုတင်းလံးကွန်၊ပီတ်းခခေဂေး။

Discussion: Sent to drive out demons

ဆွေးနွေးရန် = နတ်ဆိုးတို့ကိုနှင်ထုတ်ရန် စေလွှတ်၏။

ကခင်တေလံးဂုင်၊လတ်; = ပွဲ၊လုံ့၊ဂျ၊ဂူးလံးဂျေးဂိုဝ်းဗီဂုတင်းလံးဂေး။

Mark 6:7 Calling the twelve to Him, He sent them out two by two and gave them authority over evil spirits.

ရှင်မာကုခရစ်ဝင် ၆:၇ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်တော်မူပြီးမှ၊ညစ်ညူးသောနတ်တို့ကိုနှင်စေခြင်းငှါအခွင့်ပေးလျက်၊ နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်တော်မူ၍၊

ရှမ်းလင်းမ၊ဂု ၆:၇ မခမ်းလင်း ဂွင့်ကပ်တခပလင်းသိပ်းသွင်ပးတင်းလံယဝ်လင်၊
ပခင်ကခွင် ဂူးခပ်လံးဧပုခင်၊ဗီကခင်ဂုင်၊ဂိုတ်၊တင်းလံဧလး ပွဲ၊လုံ့ခပ်ဂျ၊ သွင်ဂေ့
သွင်ဂေ့ လွမ်းဂခင်ဧလး သင်၊လတ်၊ဝး၊-

Discussion: Sent out with authority over evil spirit

ဆွေးနွေးရန် = တန်ခိုးအာဏာပေး၍ စေလွှတ်၏။

ကခင်တေလံးဂုင်၊လတ်; = ကပ်းပခင်က၊ခေ၊တခင်းခိုင်းဧလးပွဲ၊လုံ့၊ဂေး။

Mark 6:13 They drove out many demons and anointed many sick people with oil and healed them.

ရှင်မာကုခရစ်ဝင် ၆:၁၃ နတ်ဆိုးများကို နှင်ထုတ်ကြ၏။ မကျန်းမမာသောသူများတို့ကို ဆီနှင့်လူး၍ အနာကိုငြိမ်းစေကြ၏။

ရှမ်းလင်း၊ မ၊ ရှ ၆:၁၃ ခပ်ရှေး၊ ဗီဂျီ၊ ခပ်ခေ၊ ကွန်၊ ပီတီး၊ ကေး။ ခပ်ကပ်ခပ်မခင်းတူး၊ ခပ်လိုင်းကခပ်ကမ်၊ ယူ၊ လီခပ်ခပ်၊ ခလး၊ ရှူး၊ တင်းခံး၊ တင်းပီခပ်ခပ်၊ ရှီခင်း၊ ကေး။

Discussion: Sent out to heal the sick

ဆွေးနွေးရန် = မကျန်းမမာသောသူများတို့ကို အနာကိုငြိမ်းစေရန် စေလွှတ်၏။
ကခပ်တေလံး၊ ကုပ်၊ လာတ်း = ပွဲ၊ လှိုင်၊ ရှူး၊ လံး၊ ရှီတီး၊ ရှူး၊ တင်းခံး၊ တင်းပီခပ်ခပ်၊ ရှီခင်း၊ ကေး။

Acts 26:17-18 I will rescue you from your own people and from the Gentiles. I am sending you to them to open their eyes and turn them from darkness to light, and from the power of Satan to God, so that they may receive forgiveness of sins and a place among those who are sanctified by faith in me.

တမန်တော်ဝတ္ထု ၂၆:၁၇-၁၈ ငါသည် ယုဒအမျိုးသား၊ တပါးအမျိုးသားတို့လက်မှ သင့်ကို ကယ်လွှတ်၍၊ သင်သည် ယခုမြင်ရသော အကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည် သင့်အား ထင်ရှားလတံ့သော အကြောင်းအရာတို့မှာ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူ အရာ၌ သင့်ကို ခန့်ထားစေခြင်းငှါ ငါသည် သင့်အား ထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏ အာဏာထဲမှ ဘုရားသခင်အထံတော်သို့ ပြောင်းလဲသော အားဖြင့် အပြစ်လွတ်ခြင်းကျေးဇူးကို ခံရမည် အကြောင်းနှင့်၊ ငါ့ကို ယုံကြည်သော အားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သော သူတို့နှင့် ဆက်ဆံ၍ အမွေခံရမည် အကြောင်း၊ သူတို့၏ မျက်စိကို ဖွင့်စေခြင်းငှါ သူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။

ဝုတ်ထုတမာခပ်၊ လင်း၊ ၂၆:၁၇-၁၈ ဂပ်တမ်း၊ ခေ၊ ခသ၊ ချွတ်း၊ ကပ်မိုး၊ သေဂျး၊ ခင်းမိုင်း၊ လိုဝ်ခိုင်း၊ ယုတ ကိတ်၊ တင်း ရှုခင်း၊ တင်၊ လိုဝ်တင်၊ ခိုင်းတင်း၊ လံသေခလး၊ တမ်းပွဲ၊ လှိုင်မိုး၊ ရှူး၊ ရှူး၊ တီး၊ ခပ်၊ ရှူး၊ လံး၊ ဗုရုတ်၊ ပခပ်မာတ်၊ တ၊ ခပ် ရှူး၊ ခပ်ကွန်၊ သေဂျး၊ ခင်းကခပ်လမ်း၊ သိုင်၊ သေယပ်မးဂျး၊ တီး၊ ကခပ်လီင်း၊ ရှူး၊ ခပ်ခံ၊ သေဂျး၊ ခင်းက၊ ခေ၊ လ၊ တ၊ ခပ်၊ မ၊ ခေ၊ တမ်း၊ သေယပ် မးဂျး၊ တီး၊ ခြေးပီခပ်လင်း၊ ရှူး၊ ခပ်လံး၊ ခမ်၊ ကပ်ရှေးလူး၊ တင်းကခပ်ပွဲ၊ လွတ်း၊ ကပျီတ်း၊ ကိတ်၊ တင်း ကမူရုတ်၊ ခင်းခပ်လိုင်းကခပ်ဂွတ်း၊ ထိုင်တင်းကခပ်မူတ်းလင်၊၊ ရွပ်း၊ ပိုင်း၊ တင်းယုမ်၊ မာတ်း၊ ခခပ်၊ ကေး။

Discussion: Sent out to open their eyes

ဆွေးနွေးရန် = သူတို့၏ မျက်စိကို ဖွင့်စေခြင်းငှါ စေလွှတ်တော်မူ၏။
ကခပ်တေလံး၊ ကုပ်၊ လာတ်း = ပွဲ၊ လှိုင်၊ ရှူး၊ လံး၊ ဗုရုတ်၊ မာတ်၊ တ၊ ခပ်၊ ကေး။

John 4:38 I sent you to reap what you have not worked for. Others have done the hard work, and you have reaped the benefits of their labor.

ရှင်ယောဟန်ခရစ်ဝင် ၄:၃၈ သင်တို့သည် လယ်မလုပ်သောအရပ်၌ စပါးရိတ်စေခြင်းငှါ သင်တို့ကို ငါစေလွှတ်၏။ အခြားသောသူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏အလုပ်ထဲသို့ ဝင်ကြ၏ဟု မိန့်တော်မူ၏။

ရှမ်းလင်းယုတ်ဂျာနယ်၊ ၄:၃၈ ဂပ်ပွံ၊ လုံ့၊ သူမားရှိုး၊ သူလံး၊ ပါတ်၊ ခပ်းတီး၊ ကာခင်၊ သူကမ်၊ သွမ်း၊ ခေခင်၊ ကော့၊။ ပိုခင်း၊ တာင်၊ ရှေ့ဂြိုတ်း၊ ဂါခင်၊ ဂြိုတ်း၊ ငါခင်း၊ ခလး၊ သူလံး၊ ခပ်း၊ ပူး၊ ဂး၊ ခင်း၊ တာင်း၊ ဂြိုတ်း၊ ခပ်း၊ ခေခင်၊ ယဝ်၊ ဝး၊ ခေခင်၊ ခေခင်၊ ကော့၊။

Discussion: Sent out to reap

ဆွေးနွေးရန် = စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူ၏။

ကာခင်၊ တေလံး၊ ဂုတ်၊ လာတ်း = ပွံ၊ လုံ့၊ သူမားရှိုး၊ လံး၊ ပါတ်၊ သိမ်း၊ ကပ်၊ ကော့၊။

Luke 10:2-12 He told them, “the harvest is plentiful, but the workers are few. Ask the Lord of the harvest, therefore, to send out workers into His harvest field. Go! I am sending you out like lambs among wolves. Do not take a purse or bag or sandals; and do not greet anyone on the road. When you enter a house, first say, ‘Peace to this house.’ If a man of peace is there, your peace will rest on him; if not, it will return to you. Stay in that house, eating and drinking whatever they give you, for the worker deserves his wages. Do not move around from house to house. When you enter a town and are welcomed, eat what is set before you. Heal the sick who are there and tell them, ‘The kingdom of God is near you.’ But when you enter a town and are not welcomed, go into its streets and say, ‘Even the dust of your town that sticks to our feet we wipe off against you. Yet be sure of this: The kingdom of God is near.’ I tell you, it will be more bearable on that day for Sodom than for that town.”

ရှင်လုကာခရစ်ဝင် ၁၀:၂-၁၂ သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကိုစပါးရိတ်စေခြင်းငှါ စပါးရှင်စေလွှတ်တော်မူမည်အကြောင်းဆုတောင်းကြလော့။ သင်တို့သွားလေသည်အရာ မှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကိုငါ စေလွှတ်၏။ ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။ မည်သည့်အိမ်သို့ဝင်သောအခါ၊ ဤအိမ်၌မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့။ ထိုအိမ်၌မင်္ဂလာသားရှိလျှင်၊ သင်တို့မြှောက်သောမင်္ဂလာသည်တည် လိမ့်မည်။ သို့မဟုတ်သင်တို့ထံသို့ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍အစားအသောက်စီရင်ရာ ကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည်အခကိုခံထိုက်ပေ၏။ တအိမ်မှတအိမ်သို့လှည့်လည်၍မသွားကြနှင့်။ အကြင်မြို့သို့သင်တို့ဝင်၍မြို့သားတို့သည် လက်ခံ၏။ ထိုမြို့၌သင်တို့ရှေ့မှာထည့်သမျှကိုစားကြလော့။ လူနာများကိုချမ်းသာပေးကြ

ရှင်မသဲခရစ်ဝင် ဘဝး၁၆ တောခွေးစုထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့်သင်တို့သည်မြေကဲ့သို့ လိမ္မာလျှက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။

ရှမ်းလင်းမာတ်းထေ, ဘဝး၁၆ ဂပ်ပွံ, လွံသူ့၅, မိုခင်လိုဝ်ခင်, ပွံ, လွံသူဝ်း၅, ဂးခွ်း ဗင်မၤထိုခင်, ခခေ်ကျေး။ ပိုဝ်းခံလေး; သူမီးတၢင်းကခင်လၢ်းလိမ်လိုဝ်ခင်, ငူးတၢ။ မီးတၢင်းကခင်လွံမုတ်းသိုလိုဝ်ခင်, ခနုၣ်တူးတၢ။

Discussion: Like sheep among wolves

ဆွေးနွေးရန် = တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ စေလွှတ်၏။
ကခင်တေလံးဂုပ်, လၢတ်း = ပွံ, လွံသူ့၅, မိုခင်လိုဝ်ခင်, သူဝ်း၅, ခွ်းဗင်မၤထိုခင်,။